

အရွယ်ကျ က၊ <a-ywe kya> 见老，显得苍老：အသက်ကြီး
 ဖေ့အရွယ်မကျသေးဘူး။ 虽然上了岁数却不见老。
 အရွယ်ညောင်း က၊ <a-ywe nyaun> 年迈，年老
 အရွယ်တော် န၊ <a-ywe daw> 大小合适：ကျောက်တုံး
 များကို ~ ဖြစ်အောင်ထုခွိုလိုသည်။ 要把石块凿成大小合
 适的。 / ဝိဖနံခွက်ဟာ ~ ပဲ၊ 这玻璃杯大小正合适。
 အရွယ်တင် က၊ <a-ywe tin> 长得年轻，不显老：အဘိုးကြီးက
 တော်တော် ~ တယ်ဗျ။ 老头儿并不显老。
 အရွယ်တက် က၊ <a-ywe tet> 正在当年，正值身强力壮
 အရွယ်တန် က၊ <a-ywe tan> =အရွယ်တော်
 အရွယ်ထောက် က၊ <a-ywe htaut> 上了年纪：~ လာတော့
 အရင်ကလိုစိတ်မထိုတော့ဘူး။ 上了年岁后不像以前那样暴躁
 了。
 အရွယ်ပြောက် က၊ <a-ywe myaut> 成年，长成人
 အရွယ်ရောက် က၊ <a-ywe yaut> ①长成人 ②到能自立
 的年龄：မချိုင်းမလေး ~ လာတော့အမေထိုးအဖေထိုးကိုကူတယ်။
 玛边玛长大成人之后就帮父母做事了。
 အရွယ်ရွှိ က၊ <a-ywe shi> 年轻：~ ထုန်းပညာကိုကြိုးကြိုး
 စားစားသင်ကြပါ။ 趁年轻时努力学习。
 အရွယ်လတ် န၊ <a-ywe lat> 中年，壮年
 အရွယ်လွန် က၊ <a-ywe lun> ①超过正常结婚年龄，超
 龄：~ မှအိမ်ထောင်ပြုသည်။ (她) 过了正常结婚年龄才
 成了家。②上了年纪
 အရွယ်သုံးပါး န၊ <a-ywe thon: ba> 人生三个时期(即：
 少年，中年，老年)：သူသည် ~ မရွေးဆင်းဆင်းရဲရဲနေလာခဲ့သူ
 ဖြစ်၏။ 他这一生都是在贫困中度过。
 အရွယ်ထိုင်း က၊ <a-ywe hain> 超过正常结婚的年龄
 အရွယ်အစား န၊ <a-ywe a-sa> 大小，尺寸，体积
 အရှ န၊ <a-sha> 割伤，划破的伤口
 အရှအန န၊ <a-sha' a-na> ①(战斗、斗殴中)受伤 ②(战
 争、斗殴中)受伤者，伤员
 အရွှိ န၊ <a-shi> ①客观存在②相等
 အရွှိကိုအရွှိအထိုင်း က၊ <a-shi' go a-shi' a-tain> 实
 事求是地：~ ရှုမြင်ဖို့လိုတယ်။ 看问题须要实事求是。
 အရွှအသာ က၊ <a-shu' a-tha> 优美地，柔和地
 အရွှအရှိုက် န၊ <a-shu a-shait> 吸气
 အရှေ န၊ <a-shei> 东方，东面：~ မျက်နှာ 东面
 အရှေ့ကျွန်း န၊ <a-shei' kyun> 【佛】东胜身洲(四大部洲
 之一)
 အရှေ့တောင် န၊ <a-shei' taun> 东南：~ ထောင့် 东南
 方
 အရှေ့တိုင်း န၊ <a-shei' tain> 东方国家：~ ဘာသာစကား
 东方语言 / ~ သား 东方人
 အရှေ့ဖျား န၊ <a-shei' phyar> 远东：~ ဒေသ 远东地区

အရှေ့ဘက် န၊ <a-shei' bet> 东方，东面
 အရှေ့ပြောက် န၊ <a-shei' myaut> 东北：~ ထောင့် 东
 北方
 အရှေ့အရပ် န၊ <a-shei' a-yat> 东方，东部，东面
 အရှေ့အုပ်စု န၊ <a-shei' out su> 东方集团(指苏联、东
 欧国家)
 အရှေ့အရွတ် န၊ <a-shaw a-shut> 诙谐，逗趣儿：အင်မတန်
 ~ ပြောတတ်တဲ့လူ 谈吐诙谐的人
 အရှို့အမြှိုက် န၊ <a-sho' a-hmyait> 点燃，燃烧，焚烧
 အရှိုး န၊ <a-sho> 一条条伤痕，鞭痕：တကိုယ်လုံးကြိမ်လုံးခဲ့
 ~ ထင်အောင်ရိုက်ထယ်။ 被用藤条打得遍体鳞伤。
 အရှိုးထင် က၊ <a-sho: htin> 露出或留下一道道伤痕
 အရှိုးအစင်း န၊ <a-sho: a-sin> =အရှိုး
 အရှိုးအရှိုး က၊ <a-sho: a-sho> 一道道
 အရှိုး န၊ <a-shon> ①输，失败 ③亏本，亏 ④损失，吃亏
 အရှိုးကြီးရှိုး က၊ <a-shon: gyi: shon> 大败特败；大亏
 特亏
 အရှိုးခံ က၊ <a-shon: khan> ①做亏本买卖：~ ပြီးရောင်း
 တယ်။ 做亏本的生意。②放弃，牺牲
 အရှိုးထွက် က၊ <a-shon: htwet> 亏本，出现亏损：အခုမှ
 ~ နေတာတွေ့ရပါတယ်။ 现在才发现亏本了。
 အရှိုးပေး က၊ <a-shon: pei> ①服输，认输，投降：
 မငြင်းတော့ပါဘူးမင်းအနိုင်ယူငါ ~ ပါတယ်။ 我不再争了，你
 赢了我认输。②认输不干了：အောင်မြင်ဘို့အလားအလာမရှိ
 လို့ဆက်မလုပ်တော့ဘူး။ ~ လိုက်ပြီ။ 没有成功的希望，只
 能认输了不再继续干下去。
 အရှိုးပေါ် က၊ <a-shon: paw> ①亏本，蚀本，③吃亏，亏
 了
 အရှိုးအနိုင် န၊ <a-shon: a-nain> 胜负
 အရှိုးအနိုင် န၊ <a-shon: a-nein> 挫折，失败
 အရှိုးအမြတ် န၊ <a-shon: a-myat> 盈亏，利弊
 အရှက် န၊ <a-shet> 羞耻，害羞
 အရှက်ကင်းမဲ့ က၊ <a-shet kin: me> 无耻
 အရှက်ကြီး က၊ <a-shet kyi> 特别害羞
 အရှက်ကွဲ က၊ <a-shet kwe> 丢脸，出丑，丢人
 အရှက်ခွဲ က၊ <a-shet khwe> (使人)丢脸，出丑，(使人)
 出洋相
 အရှက်တကွဲ က၊ <a-shet d-gwe> 可耻地，丢脸，出丑
 အရှက်တကွဲအကျိုးနည်း က၊ <a-shet d-gwe: a-kyo: ne>
 出丑，丢人现眼
 အရှက်တရ က၊ <a-shet d-ya> 丢脸，丢人现眼：~
 ဖြစ်ရတယ်။ 丢了脸。
 အရှက်နည်း က၊ <a-shet ne> 不知羞耻，寡廉鲜耻
 အရှက်ပြေ က၊ <a-shet pyei> 解嘲，下台阶